

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ**  
**ပညာရေးဝန်ကြီးဌာန**  
**မြန်မာနိုင်ငံစာစစ်ဦးစီးဌာန**

**စက်ပစ္စည်းတင်ဒါတင်သွင်းသူများလိုက်နာရမည့်စည်းကမ်းချက်များ**

၁။ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် အောက်ဖော်ပြပါ ပစ္စည်းများကို ဝယ်ယူလိုပါသည်။ သို့ဖြစ်ပါ၍ ယင်းပစ္စည်းများကို ပေးသွင်း/ရောင်းချလိုပါက တည်မြဲသော အိတ်ဖွင့်ဈေးနှုန်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီသို့ ရုံးချိန် အတွင်း အိတ်ဖွင့်တင်ဒါ ပိတ်ရက်မတိုင်မီအောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

**ဝယ်ယူလိုသောပစ္စည်းစာရင်း**

စဉ်	ပစ္စည်းအမျိုးအမည်	အရေအတွက်
၁	(a)Projector (b)Tripod Screen (96"x96")	2 Nos 2 Nos
၂	Air Condition (2HP) (Floor Standing Type)	3 Nos
၃	Air Condition (3HP) (Floor Standing Type)	3 Nos
၄	Optical Mark Reader (OMR)	2 Nos
၅	High Speed Printer/Copier/Scanner machine	2 Nos
၆	2U Rack Sever	4 Nos
၇	Desktop Computer (Business Grade)	30 Nos
၈	MacBook Pro/iMac	15 Nos
၉	32" Monitor	45 Nos
၁၀	Office Local Area Network	10 Nos
၁၁	Laptop Computer	4 Nos
၁၂	Laser Printer	15 Nos
၁၃	(a)Desktop Computer (b)UPS (650VA)	15 Nos 15 Nos
၁၄	Duplo Digital Copy Printer	2 Nos

**(က) တင်ဒါတင်သွင်းခြင်း**

(၁) တင်ဒါတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းများသည် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင် ထားသော ကုမ္ပဏီဖြစ်ရမည်။ နိုင်ငံတော်မှသတ်မှတ်ထားသည့် အခွန်များ ပေးဆောင် ပြီးသည့်ကုမ္ပဏီဖြစ်ရမည်။(အခွန်ကင်းရှင်းကြောင်းအထောက်အထားတင်ပြရမည်)။ ငွေကြေးခိုင်မာမှုတင်ပြနိုင်ရမည်။သွင်းကုန်လိုင်စင်ရှိရမည်။

- (၂) တင်သွင်းရမည့်ပစ္စည်းနှင့် အရေအတွက် အားလုံး တင်သွင်းနိုင်ရမည်။ ပစ္စည်းတစ်မျိုးစီ အတွက် Catalogue/Pamphlet စသည် တစ်ခုစီတွင် ဖော်ပြတင်သွင်းရမည်။ ကုမ္ပဏီ တံဆိပ်ရိုက်နှိပ်ထားရမည်။
- (၃) တင်သွင်းမည့်တင်ဒါပုံစံမိတ္တူကိုတင်ဒါအာမခံကြေး POCheque(တင်ဒါတန်ဖိုး၏၁%) နှင့် ကုမ္ပဏီနှင့်သက်ဆိုင်သော သတ်မှတ်စာရွက်စာတမ်း အထောက်အထားများကို စာအိတ်တစ်အိတ်ဖြင့်လည်းကောင်း၊ တင်သွင်းမည့်ပစ္စည်း Specification စာရင်း ဇယား(Soft Copy CD အပါအဝင်) နှင့်ဆိုင်ရာ Catalogueများကို ဒုတိယစာအိတ်ဖြင့် လည်းကောင်းချိတ်ပိတ်၍တင်သွင်းရမည်။
- (၄) ပစ္စည်း Specification နှင့်ဈေးနှုန်းတင်သွင်းလွှာ၊ price validity နှင့် delivery period ဖော်ပြချက်တို့ကို တင်ဒါဈေးနှုန်းယှဉ်ပြိုင်မည့်အချိန်မှသာတင်ဒါတင်သွင်းသူကိုယ်တိုင် တင်ဒါကော်မတီထံသို့ချိတ်ပိတ်စာအိတ်ဖြင့်တင်ပြရမည်။
- (၅) စာအိတ်တိုင်းတွင် ကုမ္ပဏီအမည်နှင့်အတူ Document/Specification/Price လိုအပ်သည့် အတိုင်းထင်ရှားစွာဖော်ပြရမည်။
- (၆) တင်ဒါတင်သွင်းသည့် ကုမ္ပဏီမှ တင်သွင်းလိုသည့် ပစ္စည်းတစ်မျိုးစီအတွက် Specification အပါအဝင် သက်ဆိုင်သော အချက်များကို ပူးတွဲပါဇယားတွင် Pyidaungsu , Font Size-13 ဖြင့်ပြည့်စုံစွာဖြည့်စွက်၍ Hard Copy နှင့်အတူ Soft Copy CD ပါ တစ်ပါတည်းပူးတွဲတင်သွင်းရမည်။
- (၇) တင်ဒါတင်သွင်းသော စာရွက်တိုင်းတွင် သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်ကို ရိုက်နှိပ်ထားရမည်။ပူးတွဲပါ Catalogueများတွင်လည်း သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်ကို ရိုက်နှိပ်ထားရမည်။
- (၈) လက်ရှိအခြေအနေကိုဖော်ပြသောကုမ္ပဏီ၏ Profile နှင့် ကုမ္ပဏီလုပ်ငန်းမှတ်ပုံတင်ကို တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။ နှစ်အလိုက် ဈေးကွက်အတွင်း ရောင်းချရမှု ပမာဏ၊ တန်ဖိုးနှင့် တင်ဒါတင်သွင်းခဲ့သည့် အတွေ့အကြုံမှတ်တမ်းတို့အား ပူးတွဲ တင်ပြရမည်။
- (၉) ကုမ္ပဏီ၏ ငွေကြေးခိုင်မာမှု အထောက်အထား၊ သွင်းကုန်လိုင်စင်စသည်များနှင့် မူလထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီ၏ ကိုယ်စားလှယ် တင်သွင်းရောင်းချခွင့် အသိအမှတ်ပြု သက်သေခံ အထောက်အထားတင်ပြရမည်။ (ကိုယ်စားလှယ်ဖြစ်လျှင်)
- (၁၀) တင်သွင်းလာသည့် ပစ္စည်းဈေးနှုန်းပုံစံတွင် သက်ဆိုင်ရာ ကုမ္ပဏီတံဆိပ်နှင့် တာဝန်ခံ၏ လက်မှတ် ပါရှိရမည်။
- (၁၁) တင်သွင်းမည့်ပစ္စည်း ၊ တင်ပြလာသော ပစ္စည်းများ၏ စံချိန်စံညွှန်းကို နည်းပညာဆိုင်ရာ စစ်ဆေးမည့် ကျွမ်းကျင်သူများအဖွဲ့ဖြင့် စိစစ်မည်။ စံချိန်မမီပါက တင်ဒါမှ ပယ်ဖျက်ခြင်းခံရမည်။

- (၁၂) တင်ဒါအောင်မြင်သောကုမ္ပဏီသည် Performance Guarantee အဖြစ် စာချုပ်တန်ဖိုး၏ (၁၀%)ကို တင်သွင်းရပါမည်။ Performance Guarantee ပေးသွင်းပြီးမှသာ တင်ဒါအာမခံကို ပြန်လည်ထုတ်ပေးပါမည်။ အဆိုပါ Performance Guarantee ကိုလုပ်ငန်းအပ်နှံစာချုပ်ပါ သတ်မှတ်ချက်အရပြန်လည်ထုတ်ပေးပါမည်။
- (၁၃) တင်ဒါအောင်မြင်သူများ၏ တင်ဒါအာမခံကြေးကို (၇)ရက်အတွင်း ပြန်လည် ထုတ်ပေးပါမည်။
- (၁၄) တင်ဒါအစည်းအဝေးသို့ တက်ရောက်ရန်အတွက် အကြောင်းကြားသည့်အခါ ပစ္စည်းရောင်းချမည့် ကုမ္ပဏီ၏ ဌာနကိုယ်စားလှယ်/တာဝန်ရှိသူသည် အစည်းအဝေး သို့ မပျက်မကွက် တက်ရောက်စေရမည်။
- (၁၅) အစည်းအဝေးသို့ တက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်ရာတွင် ကုမ္ပဏီအနေဖြင့် ဌာနမှ ဝယ်ယူမည့် ပစ္စည်းများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ဖြေကြားနိုင်သူ၊ ရောင်းချမည့်နောက်ဆုံးဈေးနှုန်း(Final Price/Best Price)ကို အဆုံးအဖြတ် ပေးနိုင်သူ (ကိုယ်စားလှယ်/ဝန်ထမ်း)များကိုသာ တာဝန်ပေး စေလွှတ်ရန်နှင့် ဖြစ်နိုင်ပါက စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကိုပါ ထည့်သွင်း စေလွှတ်ရန်လိုအပ်ပါသည်။
- (၁၆) တင်ဒါတင်သွင်းသူသည် အထက်ပါလုပ်ငန်းများအတွက် တာဝန်ယူ လုပ်ကိုင်နိုင်သူ ဖြစ်လျက် လုပ်ငန်းအားလုံးအား ကျွမ်းကျင်ပညာရှင်/ပုဂ္ဂိုလ်/လုပ်သားများဖြင့် ကြီးကြပ်မှု အပြည့်အဝ ဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
- (၁၇) တင်ဒါတင်သွင်းလွှာ စာအိတ်များကို ချိတ်ပိတ်လျက် လူကိုယ်တိုင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့၊ ညနေ(၄:၀၀)နာရီ နောက်ဆုံးထား၍ ဘဏ္ဍာဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်သို့အရောက်ပေးပို့ရမည်။

(ခ) စက်ပစ္စည်းများ၏ပစ္စည်းဆိုင်ရာသတ်မှတ်ချက်

- (၁) စက်ပစ္စည်းအမျိုးအစား(Specification)၊ဈေးနှုန်းတည်တံ့မှုကာလ (Price Validity)၊ ပစ္စည်းပေးပို့မည့်ကာလ(DeliveryPeriod)တို့ကိုတိကျစွာဖော်ပြရမည်။
- (၂) ပစ္စည်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်-ရုံးခွဲ) ပါရမီလမ်း၊ ရန်ကုန်မြို့ နှင့် ရုံးအမှတ် (၅၂)၊ နေပြည်တော် တို့တွင်( - -၂၀၂၁)ရက်နေ့ နောက်ဆုံးထား၍ စမ်းသပ် တပ်ဆင်ပြီး ဖြစ်ရမည်။
- (၃) ထုတ်လုပ်သည့်ကုမ္ပဏီ၏စက်ပစ္စည်းဆိုင်ရာCatalogueမူရင်းတင်ပြရမည်။
- (၄) တင်သွင်းရန်အဆိုပြုသည့်စက်ပစ္စည်းဆိုင်ရာအမျိုးအစားတစ်ခုအားOption(1), Option(2), Option(3) ဖြင့်တင်ပြခြင်းမပြုရန်။
- (၅) တင်သွင်းပစ္စည်းများမှလိုအပ်သည့်ပစ္စည်းတိုင်းအတွက်Installationand Training ပါဆောင်ရွက်ပေးရမည်။

(၆) အပိုဒ်(၂)ပါ သတ်မှတ်ရက်ကျော်လွန်ပါက သတ်မှတ်ဒဏ်ကြေးကို စာချုပ်ပါအတိုင်း ပေးလျော်ရမည်။

(ဂ) ဘဏ္ဍာရေးဆိုင်ရာသတ်မှတ်ချက်

(၁) ပစ္စည်းဈေးနှုန်းလွှာတွင် ဖော်ပြထားသော ဈေးနှုန်းများ၊ တန်ဖိုးများသည် Installation, calibration, Training, Test Run နှင့် (ရန်ကုန်-ရုံးခွဲ) ပါရမီလမ်း၊ ရန်ကုန်မြို့ နှင့် ရုံးအမှတ် (၅၂)၊ နေပြည်တော် အရောက် တန်ဖိုးများ ဖြစ်ရမည်။ အကောက်ခွန်၊ အမြတ်ခွန်နှင့် အခြားအခွန်အခစရိတ်များအပါအဝင်ဖြစ်ရမည်။

(၂) တင်ဒါအောင်မြင်သည့် ကုမ္ပဏီသည် စာချုပ်တန်ဖိုး၏ ၁၀% ကို အသိအမှတ်ပြု ဘဏ်တစ်ခုသို့ သတ်မှတ်ကာလအတွင်း လုပ်ငန်းအာမခံကြေး (Performance Guarantee) အဖြစ် တင်သွင်းပြီးပါက စာချုပ်တွင် လက်မှတ်ရေးထိုးရမည်။

(၃) ပေးပို့ပြီးပစ္စည်းများအား Performance Guarantee မထုတ်ပေးမီအတွင်း သဘာဝ ဘေးအန္တရာယ်များကြောင့် မဟုတ်ဘဲ ပျက်စီးမှုရှိပါက မူလအခြေအနေမျိုး ဖြစ်စေရန် အခမဲ့ ပြုပြင်ပေးရမည်။

(၄) ငွေပေးချေသည့်အခါ With holding Tax အခွန်အတွက် (၂%) ဖြတ်တောက်၍ အခွန်ပေးသွင်းခြင်းကို သဘောတူရမည်။

(၅) တင်ဒါအောင်မြင်ပါက ကုန်သွယ်လုပ်ငန်းခွန် ၅% အပါအဝင် နိုင်ငံတော်သို့ လိုအပ်သော အခွန်အခများ ပေးဆောင်နိုင်ရမည်။

(၆) ပေးသွင်းရမည့် ပစ္စည်းများအားလုံး ပေးသွင်းပြီး၊ တပ်ဆင်ပြီးသည့်အပေါ် Completion Certificate ထုတ်ပေးပြီးမှ လုပ်ငန်းပြီး ငွေချေစနစ်ဖြင့် ပေးချေမည့် လုပ်ငန်းစဉ်အတိုင်း လုပ်ငန်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဃ) တင်ဒါရွေးချယ်ခြင်းနှင့်ပယ်ခြင်း

(၁) နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ဖော်ပြပါ နည်းလမ်းများနှင့် အညီ ဆောင်ရွက်ခြင်းကို သဘောတူညီသူ ဖြစ်ရမည်။

(၂) လုပ်ငန်းသဘောအရ တင်ဒါ တင်သွင်းလာသည့် ကုမ္ပဏီများသည် သတ်မှတ်ထားသော စက်ပစ္စည်းများကို (Test &Runing)အပါအဝင် တင်သွင်းနိုင်သူ ဖြစ်ရပါမည်။

(၃) တင်ဒါများကိုစိစစ်ရာတွင်-

(က) ကုမ္ပဏီ၏ တရားဝင်ရပ်တည်မှု၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းငွေကြေးခိုင်မာယုံကြည်မှု စသည်တို့နှင့်ဆိုင်သော အောက်တွင်ဖော်ပြထားသည့် စာရွက်စာတမ်း အထောက်အထား ပြည့်မီမှုကိုဦးစွာ စိစစ်မည်။

(၁) တင်ဒါအာမခံ PO Cheque

(၂) ကုမ္ပဏီမှတ်ပုံတင်၊ လုပ်ငန်းလိုင်စင်

(၃) ကုမ္ပဏီဖွဲ့စည်းပုံ၊ ဝန်ထမ်းအင်အား

(၄) ဒါရိုက်တာများစာရင်း

(၅) လုပ်ငန်းအတွေ့အကြုံ (ပစ္စည်းပေးသွင်းခဲ့သည့် ဌာန၊ ပစ္စည်းအမျိုးအမည်၊ တန်ဖိုး၊ ဌာနဆိုင်ရာထောက်ခံချက်)

(၆) မူရင်းထုတ်လုပ်သူ၏ ခွင့်ပြုချက် (Authorization Letters)

(၇) သွင်းကုန်/ပို့ကုန်လိုင်စင်

(၈) ကုမ္ပဏီ၏ငွေကြေးခိုင်မာမှုဆိုင်ရာအထောက်အထား (Bank Statement)

(၉) နိုင်ငံတော်သို့

အခွန်ပေးဆောင်မှုအထောက်အထား/အခွန်ကင်းရှင်းကြောင်းထောက်ခံချက်

(ခ) သတ်မှတ်ချက် ပြည့်မီသော ကုမ္ပဏီများအတွက်သာ အောက်တွင် ဖော်ပြထားသည့် တင်သွင်းသော ပစ္စည်းအမျိုးအမည်ကိုက်ညီမှု၊ Specification ကိုက်ညီမှုစသော နည်းပညာဆိုင်ရာ စစ်ဆေးမှုကို ဆက်လက်ဆောင်ရွက်မည်။

(၁) စက်ပစ္စည်းအမျိုးအမည်နှင့် အရေအတွက်

(၂) အမျိုးအစားနှင့် Specification (အသေးစိတ်)

(၃) Brand Name and Model

(၄) ထုတ်လုပ်သည့်နိုင်ငံ

(၅) ထုတ်လုပ်သည့်ကုမ္ပဏီ၏ စက်ပစ္စည်းအလိုက် Catalogue, Drawing စသည်

(၆) Installation and Test Run ဆောင်ရွက်ရန် (ပါ/မပါ)

(၇) Training Package (ပါ/မပါ)

(၈) Guarantee, After Sales service (ပါ/မပါ)

(ဂ) ကုမ္ပဏီများသည် မိမိတို့ ရောင်းချမည့် စက်ပစ္စည်းများနှင့်ပတ်သက်၍ နည်းပညာရှင်းလင်းပွဲကို Virtual Meeting ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်းများ၊ Power point slidesများ၊ Video Files များဖြင့် ရှင်းလင်းရမည် ဖြစ်သည်။ တင်ဒါကော်မတီမှ သိရှိလိုသည့် အချက်အလက်များ ကို ပြန်လည် ဖြေရှင်းပေးရမည်။

(ဃ) သတ်မှတ်ချက် ပြည့်မီသော ကုမ္ပဏီများသာ ဈေးနှုန်းစိစစ်ခြင်းကို ဆက်လက်ဆောင်ရွက်မည်။

(၄) ပစ္စည်းများ၏စုစုပေါင်းတန်ဖိုးဖြင့်သာစိစစ်မည်။

**(၅) တင်ဒါဈေးနှုန်းယှဉ်ပြိုင်ခြင်းကိုနှစ်ကြိမ်ပြုလုပ်ပါမည်။**

(၆) အကယ်၍ တင်ဒါအနိမ့်ဆုံးဈေးသည် ဘဏ္ဍာငွေ လျာထားချက်ထက် များနေပါက ဈေးဆစ်ခြင်း၊ တင်ဒါပယ်ဖျက်ခြင်းများကို လိုအပ်သည့်အတိုင်း ဆောင်ရွက်မည်။

(၇) သတ်မှတ်ချက် ဈေးအတွင်းရှိသော တန်ဖိုးအနည်းဆုံးပေးသွင်းသည့် ကုမ္ပဏီကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီအဖြစ် ပညာရေးဝန်ကြီးဌာန တင်ဒါကော်မတီသို့ ဆက်လက် တင်ပြဆောင်ရွက်မည်။ ဒုတိယနှင့်တတိယ ဦးစားပေးများကိုလည်း သတ်မှတ်ထားရှိသွားမည်ဖြစ်ပါသည်။

(၈) ပညာရေးဝန်ကြီးဌာန တင်ဒါကော်မတီက အတည်ပြုပြီးသည့် တင်ဒါ ပထမအောင်မြင်သည့် ကုမ္ပဏီသည် Performance Guarantee ကို သတ်မှတ်ရက်အတွင်း ပေးသွင်းရမည်။ မပေးသွင်းပါက တင်ဒါအောင်မှုကို ပယ်ဖျက်၍ ဒုတိယအောင်မြင်သူနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်။

(၉) ဤတင်ဒါစည်းကမ်းပါ သတ်မှတ်ချက်များနှင့် မညီညွတ်သည့် တင်ဒါများသည် ရွေးချယ်ရန် မသင့်သည့် တင်ဒါများအဖြစ် သတ်မှတ်မည်။ တင်ဒါကော်မတီသည် တင်ဒါအားလုံး သို့မဟုတ် တင်ဒါအချို့အား **သတ်မှတ်ချက်များနှင့်အညီ ငြင်းပယ်နိုင်သည်။**